

တောသားတောငါး နှ၊ <taw: dha: taw: nga> 山珍野味  
 တောသားသပိတ်လွယ်ငှက် နှ၊ <taw: dha: th-beit lwe hnget>  
 【动】白腰鹊鸂 Copsychus Malabaricus  
 တောသိတင်း နှ၊ <taw: th-din> 【植】粗糠柴  
 တောသူ နှ၊ <taw: dhu> 乡下妇女，村姑，村妇  
 တောသူကြီး နှ၊ <taw: th-gyi> 村长  
 တောသူတောင်သား နှ၊ <taw: dhu taun dha> 乡下人  
 တောသံတောင်သံပေး က၊ <taw: dhan taun dhan pei> 轰吓  
 野兽(以便捕捉)  
 တောသံပေး က၊ <taw: dhan pei> 轰赶野兽(以便捕捉)  
 တောသစ်ကြံပိုး နှ၊ <taw: thit gy-bo> 【植】土肉桂 Cinnamomum malabathrum (country cinnamon)  
 တောသစ်ကြား နှ၊ <taw: thit kya> 【植】石栗，蜡烛果 Aleurites moluceana, Willd; A.triloha, Forst (candle nut; Indian or belgaum walnut; filberts)  
 တောသွား က၊ <taw: thwa> 去大便，解大手  
 တောအရက် နှ၊ <taw: a-yet> 私酿的酒  
 တောအုံ နှ၊ <taw: on> 丛林  
 တောအုံကနား နှ၊ <taw: on k-na> 乡野  
 တောအုံတောင်တန်း နှ၊ <taw: on taun dan> 山林地带  
 တောအုံမျက်မည်း နှ၊ <taw: on myet me> 深山老林  
 တောအုန်း နှ၊ <taw: on> 【植】桃榔 Arenga saccharifera, Labill Sago palm of Malaya  
 တောအုပ် နှ၊ <taw: out> ①繁茂的树林 ②林务官(职别比  
 တောခေါင်း 大)  
 တို့ I က၊ <to> ①(用手尖)轻轻捅；(用脚尖)轻轻踢；(鸟  
 用咀)轻轻啄；(用舌)轻轻沾一下；မင်းသွားယင်ငါ့ကိုလက်  
 ~ စမ်းပါ။ 你要去的话，悄悄地跟我打个招呼。 / လျှာနှင့်  
 ~ ကြည့်တော့ခါးတယ်။ 用舌头舐一下知道是苦的。 ②(用  
 颜色等)蘸；မင် ~ ရေးသည်။ 蘸墨水写。 ③(用藤条、  
 鞭子、赶象棍等)驱赶牛、马、象等；ဆင်ကိုအပြင်း ~ ရှိ  
 လွှတ်လေ၏။ 用赶象棍使劲捅了一下象，让它跑起来。 ④  
 用笔记下，写下；ဝယ်မယ်ပစ္စည်းစာရင်းကိုစာရွက်တရွက်နဲ့ ~ တား  
 လိုက်တယ်။ 把要买的東西列了一个清单。 ⑤把酸菜、煮  
 过的青菜蘸鱼露吃或放在米饭里浇上鱼露吃。 ⑥暗中  
 唆使，暗中鼓动；သူကြီးကိုတယ်သူသွား ~ တယ်မသိဘူး။ 不知  
 是谁暗中告诉村长的。 II နှ၊ <to> 四缅甸(ငှ တင်း)  
 III ဝ၊ <to> ①表名词、代词复数的助词；ရဲဘော် ~ နေ  
 ကောင်းရဲလား။ 同志们身体好吗？ / ဖောင်တိန် ~ ဘာ ~  
 ဝယ်မလို့။ 要买钢笔和其它物品。 ②表复数的属有关系；  
 ငါ ~ တာဝန် 我们的责任 IV နှ၊ <do> 我们，咱们，我们  
 的，咱们的；ခါ- ~ ပြေ၊ ခါ- ~ မြေ။ 这是我们的国家，  
 这是我们的土地。  
 တို့ကဆိတ်တို့ကနန်း က၊ <to' g-hseit to' g-nan> = တို့ကနန်း

ဆိတ်ကနန်း  
 တို့ကဆိတ်တို့ကနန်း က၊ <to' g-hti' to' g-nan> = တို့ကနန်းဆိတ်  
 ကနန်း  
 တို့ကနန်းဆိတ်ကနန်း က၊ <to' g-nan: hseit g-nan> 轻轻地  
 (碰)；略微；少许；စန္ဒရားခလုတ်ကလေးများကို ~ အသံစမ်းနေ  
 သည်။ 弹一弹钢琴的琴键试试琴声。 / ပန်းကန်ကို ~ ကိုင်  
 ယင်ကျကွဲမယ်။ 碗不拿牢要摔破的。 / ငါ့ကို ~ မလုပ်နဲ့နော်။  
 不要对我动手动脚的。 / ~ သာစားကြည့်သည်။ 只稍微  
 拿了一点儿尝尝。  
 တို့ကာဆိတ်ကာ က၊ <to' ga hseit ka> 蜻蜓点水似的，略  
 微；~ သင်ကြားထားသည်။ 蜻蜓点水般地学了一些。  
 တို့ကာပင့်ကာ က၊ <to' ga pin' ga> 少量地，略微；~ သာ  
 စားတာကိုထောက်တော့သွေခံတွင်းပျက်နေလို့နဲ့တူတယ်။ 什么都只吃  
 那么一丁点儿，看来他一定胃口不太好。  
 တို့စရာ နှ၊ <to' z-ya> 蘸鱼露、小咸鱼酱等佐料生吃的蔬  
 菜或酸菜  
 တို့ဆိတ် က၊ <to' hseit> 触摸，拧；挑逗打闹；အလုပ်ကို ~ ~  
 လုပ်မနေနဲ့။ 做工作不要蜻蜓点水。  
 တို့တတွေ နှ၊ <do' d-dwei> 我们，咱们  
 တို့တိ နှ၊ <to' ti> 零碎东西；(喻)一丁点儿；ဆပ်ပြာ၊ မဲနယ်  
 ~ အသုံးအဆောင်တို့လိမ့်လိမ့်ကလေးတွေ၊ ဖိနပ်၊ နှစ်စုံစုံ  
 / တို့ ~ ခို ~ စားတယ်။ 东吃一点儿，西吃一点儿。 / သူ  
 လုပ်ပုံကိုကျနော်အားကိုမရဘူး ~ ~ နဲ့။ 我对他像蜻蜓点水  
 似的干活的样子真不满意。  
 တို့တိတို့နဲ့ နှ၊ <to' di' to' nan> = တို့တိ  
 တို့တိတိတိ နှ၊ <to' do' ti' di> = တို့တိ / ခင်ဗျား ~ သိချင်ရင်  
 ကျုပ်တို့ဆိတ်လာကြည့်ဗျာ။ 你们想了解大概的情况就到我们  
 这儿来看吧。  
 တို့တောင်း နှ၊ <to' daun> 能容四缅甸谷子的大箩筐  
 တို့ပင့် က၊ <to' pin> 暗中挑唆；ထိုသူကားအရာရှိထံအမြဲကပ်ပြီးသူ  
 များဒုက္ခရောက်အောင် ~ တတ်၏။ 那人常向上级搬弄是非，  
 叫别人吃苦头。  
 တို့ဖတ် နှ၊ <to' bat> (扑粉时用的)粉扑  
 တို့ဖတ်ပုဝါ နှ၊ <to' bat p-wa> = တို့ဖတ်  
 တို့မီးရှို့မီး နှ၊ <to' mi: sho' mi> 煽风点火，挑拨离间；သူ  
 သည်မဟုတ်ကဟုတ်ကပြောတတ်သည်။ ~ လည်းလုပ်တတ်သည်။ 他  
 既爱胡说，又爱挑拨离间。  
 တို့များ နှ၊ <do' mya> 我们大伙儿  
 တို့များသူငါ နှ၊ <do' mya: thu nga> 我们大伙儿；အများ  
 ရေးမို့ကြိုးစားပါ။ ~ ၊ ချွေးတလုံးလုံး။ (快板)大家的事努力  
 干，咱们大伙都流汗。  
 တို့လို့တန်းလန်း I က၊ <to' lo' tan: lan> ①悬挂着，吊  
 着；အဝတ်တွေတန်းပေါ်မှာ ~ တင်ထားတယ်။ 衣服搭在绳子上  
 耷拉着。 / ပင့်ကူမြွေးတွေ ~ နဲ့။ 挂着蛛网。 ②工作没